

ကိုတွဟာ” ဂေါတဲ့ ကျူးမြှုပိဝါတဲ့ ရံင်စုတ်ခိုဟ်ပန်ကျင် ဟံသာတ်တဲ့ ခုံတုတ္ထုပ် သီယံနှင့် သီယံနှင့်အကောတ် ဂိုင်ကောတ်ကာတဲ့ လုပ်စွဲလပ်ပွဲခေါ်ရှုတဲ့ “ကွာတဲ့ပွံ့ကတည် အဲစရ” ချပ်တဲ့ ဗစာရဏာသုံးပို့ခေါ်သီလတဲ့ ကျိုးရှိဆိုက်ခြင်ရာ။ (၅၅၀။ ၈-၃၁၆။ ၂၁-၁၇၈။ အစွဲ့။) ပွဲမူဗျာ / မြေခွေးသည်လည်း နေရာအရပ်မှတွက်ရှု အစာရှာလတ်သော တ ယောက်သောလယ်စောင့်၏ကုဋိဖြူ တံ့ခို့ဖြင့်သီအပ်သော အမဲတံ့ခို့နှစ်ခု၊ ဖွှတ်ကင်တခု၊ နှိုး မဓ်းအိုးတခုကိုမြင်ရှု ထိုဝါယွှေးတို့၏အရှင်သည် ရှိသလောဟု သုံးကြိမ်အသံပြုရှု အရှင်ကိုမ မြင်ရှု နှိုးမဓ်းမျိုးဖွဲ့သောကြိုးကို လည်းချွေးသွင်းရှု အမဲတံ့ခို့နှစ်ခု ဖွှတ်ကင်ကို နှုတ်သီးဖြင့် ကိုက်လျက် ဆောင်ခဲ့ရှု မိမိနေရာချုံ၍သာလှောင်ထားရှု “အချိန်မျှ စားအံ့” ဟု မိမိသီလကို ဆင်ခြင်လျက် ဝင်၏။ (၅၅၀။ ၂၁-၆၄၈။ ဉာဏ်ကန်။) ပွဲမူအောင်လိက်/ The **Jackal** too sallied forth in quest of food and found in the hut of a field-watcher two spits, a lizard and a pot of milk-curd. And after thrice crying aloud, “To whom do these belong?” and not finding an owner, he put on his neck the rope for lifting the pot, and grasping the spits and the lizard with his teeth, he brought and laid them in his own lair, thinking, “In due season I will devour them,” and so lay down, reflecting how virtuous he had been. (The Jataka: Vol. III & IV: Book IV: p-35/36)

တင်သွေး။ ‘ကျူးမြှုပ်’ ဗတ်ဗျာ ‘မြေခွေး’ ဂုံ ပွဲမူအောင်လိက်ရှု ဂေါလင် a jackal ရောင်။ a jackal ဂုံ ပွဲ “ရွှေဆောင်အဘိဓာဇ်”(ဦးလွင်ဦး)ရှု ကိုလင်အဓိပ္ပာယ် ‘ခွေးအ’ ရောင်။ လညာတ်အ တုန် ဝေါဟာရ ‘ကျူးကိုင်’ ဂုံရောင် မနှုံအဓိပ္ပာယ်ဗတ်ဗျာ ‘ခွေးအ’၊ ဗတ်အောင်လိက် “a jackal” မ နှုရောင်။ ‘ကျူးမြှုပ်’ ဗတ်ဗျာ ‘မြေခွေး’ ဂုံ ဗတ်အောင်လိက်မှုး “a fox” မနှုရောင်။

(၂) ‘မခုံကျာ’ ကော့ ‘ကရော’

အဲမိက်ဂုံစွာဟုထွေးပျေးကာ ဝေါဟာရမန်ခြုံမြဲ ‘ကရော’ မစကာတဲ့ခေတ်ကာလကျားနှော်အစွဲ့ရှုရာ။ ဝေါဟာရအောင်လိက် ‘a ball’ စွံရှု ပွဲဘာသာဗျာခေတ်တဲ့ကာအဲ ညားတအ်စိစလင် ဝေါဟာအောင် လိက်ကဝက်တဲ့ ညားတအ်ကော်ခံ ‘ဘောလုံး’ အိုတ်ရာ။ အဓိပ္ပာယ်ဗျာ ‘ဘောလုံး’၊ အဓိပ္ပာယ်အောင် လိက် ‘a ball’ ဂုံ ပွဲဘာသာ့မန် ဝေါဟာရဟုတ်မြဲသွားဘာ? ဝေါဟာရမန်ပို့ကြော ဗွဲဗွဲလဲးလဲးဂုံရ ပုံ ဟွံတိဝေါဟာရမန်ပို့အိုတ်ရာ။ ပွဲဝေါဟာလိက်ပတ်မန်ပို့ကြောတော်အဲရှု ဟိုတိပို့ဟွံရွှေ့သွားလပ်သွားသန လှဲလှဲလဲးလဲးဂုံရ ပုံ ဟွံတိဝေါဟာရမန်ပို့အိုတ်ရာ။ ညားတမှာတအ်စကာကျောင်လင်ရှု စိန်စံတကိုလောင် ပုံဟွံတိမြဲသွားတဲ့ ပုံအဲခွံမြှေးနှေးမြှေးနှေးရာ။ “ဗော်ခွဲင်ကာလိက်ပတ်ယောနသွာ်မန် (ကွာန်ကအ်မိန်)” ဂုံ ညားတအ်ခွံဗုံးမြှေးလင် ဝေါဟာရတို့မြဲ ‘မခုံကျာ’ မှုးစွံရှု ညားကြိုင်ခေတ်တဲ့ကာအဲ ရပ်စပ်စကာတံ့ပုံင် ဗွဲဗွဲတ်မော်လိုင်ကိုရာ။

ပွဲအဘိဓာဇ်အွာဟာလိအောင်လောင် ဝေါဟာရ ‘ကရော’ စွံရှု ညားကိုလင်အဓိပ္ပာယ်(၃)သာ် n. a ball, a top; a windlass or capstan မနှုရာ။ ပယိုင်္ဂါဟိုရု(၂)မွဲသွာ်စွံ ဉာဏ်ရှင်စွံတိတ်အိုတ်ညိုး။

- ကောန်ဗြားပဲ များယဉ်ဆွဲကဗျာရှာ ပွဲမြာန်စင်ဗြာရှာ ပွဲမြာန်မှက်စင်ဗြာရှာ တွေအ်နံမဲ့။ ပွဲတွေအ်ရှု ဖြောတ်မွဲပဝတ်ရ။ သွတ်ရှု ခံက်ဝင်ကရောတဲ့ ကာရောရှုလုပ်အာ ပွဲကမြောင်တွေအ်ဖြောတ်ရှုတဲ့ ဒတ်အားဖြောတ်ရှုရ။ သွတ်ရှုဟွဲတိတဲ့ ရှုက်ပြောပဲတဲ့။ ပွဲမစိတ် ကောတ်ကရောတဲ့ကျော်ရှု ဖြောတ်ရှုကိတ်စုတ်ရှု။ သွတ်ရှု ဟိုတ်ပရဟ်ဂိုရှုလောန်အာတဲ့ သွတ်ရှု လောတ်သွဲအာ ပွဲမြာန်ရှု။ (၅၅၀။ ၈-၄၄၄။ ၃-၆၈၁။ အစွဲ့။) ပွဲမူဗာ/ ယဉ်ဆွဲတ်မည် သောသူငယ်သည် စကြံးမွဲ အီမြိုက်ချင်ဖြင့်ကစား၏။ ထိုသို့ကစားသည်ရှိသော တစ်ခုသော တောင်ပို့၍ မြောဟောက်သည်နေ၏။ ယဉ်ဆွဲတ်၏ မြောမြောတ်အပ်သော အီမြိုက်(၇၇၁ လုံး)လိမ့်လျက် သွားလေ၏။ ထိုတောင်ပို့တွင်းမွဲ မြောဟောက်၏ဦးခေါင်းပေါ်၍ ကျေလေ၏။ ထိုသူငယ်သည် မြောဟောက်ရှိမှန်း မသိခြင်းကြောင့် တောင်ပို့တွင်းသို့ လက်ကိုသွင်း၏။ ထိုအခါ ထိုသူငယ်ကို အမျက်ထွက်၍ မြောဟောက်သည် လက်၌ကိုက်၏။ ထိုသူငယ်သည် လည်း မြောဆိပ်၏အဟုန်ဖြင့် မိန်းမောသည်ဖြစ်၍ ထိုအရပ်၌သာလျင် လည်း၏။ (၅၅၀။ ၂-၆၂၉/၆၂၀။ ပြောင်ကန်။) ပွဲမူအောင်လိက်/ Then his son, a young man named Yanna-datta, was playing with **a ball** at the end of the covered walk. There a snake lived in an ant-hill. The lad's **ball**, thrown upon the ground, ran into the hole of the ant-hill and fell upon the snake. Not knowing this, the lad put his hand into the hole. The snake enraged bit the boy's hand; down he fell in a faint because of the strength of the snake's poison. (The Jataka: Vol. III & IV: Book X: p-19)
- ကောန်ဗြုံးကြိုင်ရှုလောင် သွေးပောက်ယာတ်ကြာထပ် မစိစောန်တွေတဲ့ ကြောဟောက်တ်အပေါ် မာလေကယိုင် မတွဲတ်နရတ်အိုသို့ရှုတဲ့ ကျိုင်ကျေပ်ပကောတ်ရွောဟ်ကဲသိတဲ့ ဂိုင်ကောတ်ကာရောရှုတဲ့ နကာရောရှု ဝင်လုပ်အာတဲ့ အာစိပ်မှဟ်စင်ဗြားကဲသို့ရှုရ။ (၅၅၀။ ၈-၅၂၆။ ၉-၂။ အစွဲ့။) ပွဲမူဗာ/ မင်းသမီးနိုလိနိကာကို ရသေ့အသွင်ကိုယူစေ၍ ရွှေအဝတ်ဖြင့် ဝတ်ရုံခြင်းကိုပြုစေ၍ ခပ်သိမီးသောတန်ဆာတို့ဖြင့် တန်ဆာဆင်စေပြီးလျင် ချည်ကြီးဖြင့် ရစ်ဖွဲ့သော ဆန်းကြယ်သောကျင်(၇၇၁လုံး)ကို ကိုင်စေလျက် ကျောင်းတွင်းသို့ဝင်စေ၍ ——။ (၅၅၀။ ၅၉-၁၆၈။ ပြောင်ကန်။) ပွဲမူအောင်လိက်/ – and making the princess adopt the disguise of an ascetic, and arraying her in an outer and inner garment of beautiful bark adorned with all manner of ornaments, they bade her take in her hand **a painted ball** tied to a string and sent her into the hermitage grounds, ----. (The Jataka: Vol. V & VI: Book XVIII: p-101/ 102) (a painted ball = ဆန်းကြယ်သော (သို့မဟုတ်) လှပစွာဆေးဆိုးထားသောဘောလုံး။)

ဗွဲစွဲတွေန ဝေါဟာရမန်ကြေား ‘ကရော’ ရှိ ပွဲခွဲခွဲ များအဓိပ္ပာယ် ‘ဘောလုံး’ (a ball) ဟောင်ရှာ။ ပဲပယိုင်ဗွဲလတူခွဲ ပွဲမူဘာသာဗာ ညားကြောင်တွဲးလော်(ဘောလုံး)မှုးရှု နှုတ်ဝေါဟာရမူလ(ပြောင်ကန်ဆရာတော်) ဟွဲသောင်ရ။ ညုံးအဓိပ္ပာယ်ခွဲခွဲသောင်ကွား တွေပညာအွာလိက်ဗာ ညားမစွဲတ်လိက်တအ်ရှု မချတ်စုတ်လောင်ရောင်။

ဝေါဟာရမန် ‘ကရော’ စွဲ၏ အတိုင်ပွဲကိုအွာဟာလီဒေမူး အဓိပ္ပာယ်ချုံတိတ်ဖြုံအာ(၃)သိရ။ ကရော မွဲကိုရိုင်ပသဲရိုင်ဆု ကောန်နှင့်တအ်မစ်က်ဝင် မခုံဝင်ရှု ဗတ်ဗျာ ‘ကျင်’/‘ဂျင်’၊ ဗတ်အောင်လိုက် ‘a top’ ရှုလော် ဗတ်မန်ညားကော်ကရောမွဲသို့ အတိုင်မကျေငွဲပွဲသုတ်ဇာတ် ဗွဲဝေါဟာရဗျာခေတ်တဲ့ ကာအ် ‘ဘောလုံး’ ကို၊ ဗတ်ဗျာခေတ်ကြော် ‘ကျင်’/‘အိမ်ကျင်’ ကို၊ ဗတ်အောင်လိုက် ‘a ball’ ရှု လော် ဗတ်မန်ညားတမှာကော်ကရောမွဲသို့။ မွဲသုတ်ပွဲနှင့် ‘a windlass or capstan’ မြှင့်ရ။ (**windlass:** n. machine for lifting or pulling: ဝန်တင်ဝန်ချစ်က်။/ **capstan:** ကျောက်ဆူး ကြိုးတင်ချစ်က်။/ ရှုံးဆောင်အဘိုင်း။ ဦးလွှင်ဦး။)

ဝေါဟာရမန်ကြော် ‘ကရော’ စွဲ ဗွဲဝေါဟာရပါမိတုန် တုပ်ကို ‘ရော့ဗျာ’/‘ရော့ဗျာက’ ရ။ ပွဲအဘိ ပိန်ပိဋ္ဌဗျာ(ဦးဟုတ်စိန်)ရှု ‘ရော့ဗျာ’/‘ရော့ဗျာက’ ရှု ညားကုံလ်အဓိပ္ပာယ် “ကျင်”၊ “ကျင်ပူ”၊ “အိမ်ကျင်”၊ ချည်ထုံး။ ကစားသောဘောလုံးလုံး” ရ။

အတိုင်မဟိုထွေးလင် ဗွဲဗွဲခြွှုရှု ဝေါဟာရပါမိမန် ‘ကရော’ စွဲ၏ အဓိပ္ပာယ်ချုံတိတ်ဖြုံးခြင်(၃)သိရ၏ရ ဒွဲချုံကိုချုံ ပိုဒေးရပ်စပ်စကာရောင်။ ယြွဲပွဲသာသာလို့မွဲကို၍ ဝေါဟာရမွဲမွဲရှု အဓိပ္ပာယ်ချုံဟွဲကမွဲ သို့မှန်ရ။ ကုပေါ်ဟမ်ပို့ခွဲခွဲ့ ‘ကရော’ စွဲ၏ ပိုတီအဓိပ္ပာယ်ချုံတဲ့ရှု၊ ပိုကလောင်စကာချုံ ထောက်ဟွဲထောက် ပိုးသူ့တွေ့သွာတ်ရှု။ စွေးဒေးစကာတ်ဝေါဟာရတို့ ‘မခွဲကျာ’ စွဲ၏ ပိုညားဂျိုင် ကလောင်စကာတ် ကုပေါ်ဟမ် ‘ကရော’ စွဲ၏ကာအ် ထောက်ကြို့ကိုမလောန်ရောင် နလညာတ်အဲမွဲ ဖွော်ညာတ်ဖွှေ့စိတ်ရှု။ တွေ့ပညာလိုက်ပတ်မန်ပို့တဲ့ကာအ်တဲ့ကာအ် ဉာဏ်ချုပ်ပစာအိုတ်ညိုအ်။

“to play football” ရှု “ဝေါတေအ်ကရော”၊ “to play volleyball” ရှု “ဝေါဂုံးကရော”၊ “to play basketball” ရှု “ဝေါအဗိုတ်ကရော” ရုသ်စွဲ ဂပ်ဂပ်ဗွဲပ်ဖျုပ်စကာဂုံးကိုဟောင်ရောင် အဲ ညာတ်စွှေ့စိတ် ဗွဲမလောန်ရှု။

(၄) ဆိုက်။ ဆိုက်ညာနှုန်း/ဆိုက်ညာသိန်း။

နှုအဲခြောတ်တ်တော် အဲဂုံးမိုင်ကျေငွဲဗြိုင် မို့ဟ်ဖွှေ့ဖွှေ့နှေ့တ်တော်မဟိုတ် “မျှကာအ် လွှာကိုကာတ်သို့” ဂလာန် သို့စွဲကို၊ “မို့ဟ်အယုတ်ကာအ် လွှာကိုကာတ်ပို့ပို့” ဂလာန်သို့စွဲကို ညားတအ်မဟိုကျေငွဲ အဲဂုံးကောင်မိုင် ဗြိုင် မွဲခွဲမွဲခွဲရှု။ အကြာမို့ဟ်အယုက်ဖွှေ့ဖွှေ့တ်တော်ရှု ရပ်စပ်စကာတ်ဖြုံးခြင် ဝေါဟာရမကျေငွဲဗြိုင် ‘ကာတ်’ ကာအ်မူး ပွဲအကြာမို့ဟ်သွာတ် မို့ဟ်ခြောတ်တ်တော်ရှု မူသွေ့က်ဂေးနှံတီရော်။ နှုကိုမို့ဟ်ရခွဲရှု တော်ရှုမွဲအဆင် ကလိုဂုံးတ်အဲကွဲပေါ်ဟမ်ဗျာကာအ်ဖအိုတ်ရှု။ ဝေါဟာရမကျေငွဲဗြိုင် ‘ကာတ်’ မူးစွဲ ကာအ်ရှု ညံ့ချုံဟွဲဟွဲတို့နိုင်ကျေငွဲ ပွဲလိုက်မန်ခေတ်ပို့တဲ့ကာအ်ရှု ထောက်ကိုပိုးတာတွာမင်မွဲအာရောင်။ ဝေါဟာရှု ‘ကာတ်’ ကာအ်ရှု ချုံကျေငွဲဗြိုင်ဝေါဟာရဗျာမူး ‘ကပ်’ ရှုရှု။ တွေ့ဟ်နကေတ်အဓိပ္ပာယ်သို့ ကာအ်ရှု ဝေါဟာရမန်ပို့ခွဲခွဲ့တ်တော်ရှု ဟွဲတ်တော်ရှု။ ဝေါဟာရမန်ပို့ခွဲခွဲ့တ်တော်ရှု။ ဝေါဟာရမန်ပို့ခွဲခွဲ့တ်တော်ရှု။ ဟွဲတ်တော်ရှု။ စွေးအေးဟို ဟွဲတ်တော်ရှု။ ဝေါဟာရမန်ပို့ခွဲခွဲ့တ်တော်ရှု။ ဟွဲတ်တော်ရှု။ ဟွဲတ်တော်ရှု။